

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၆ လ(နှစ်ဝက်)စာရင်းများကို
ဘဏ်စီမံခန့်ခွဲရေးအဖွဲ့၏ သုံးသပ်ဆွေးနွေးချက်

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်ဝက် ပထမခြောက်လပတ်(ဧပြီလမှစက်တင်ဘာလအထိ)အတွက် ပြင်ပစာရင်းစစ် မစစ်ဆေးရသေးသော ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ဘဏ်၏စီမံခန့်ခွဲရေးအဖွဲ့မှ အစုရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်နှင့်ဆက်သွယ်သူများ လေ့လာသိရှိနိုင်ရန် ပြီးခဲ့သော(၂၀၂၁-၂၀၂၂)အလားတူ ကာလနှင့် နှိုင်းယှဉ်သုံးသပ်တင်ပြအပ်ပါသည်။

(၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်ဝက်(ဧပြီလမှ စက်တင်ဘာလအထိ) ဝင်ငွေနှင့်အသုံးစရိတ်ရှင်းတမ်း
ရှင်းလင်းချက်

၁။ ဝင်ငွေနှင့် အသုံးစရိတ်စာရင်း (Statement of Comprehensive Income)

(က) အတိုးဝင်ငွေများ(Interest Income)

(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်ဝက်(၆လ)တွင် ဘဏ်၏အဓိကဝင်ငွေဖြစ်သော အတိုးဝင်ငွေ(Interest Income)မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ချေးငွေအတိုးဝင်ငွေပမာဏမှာကျပ် ၂၁၄,၉၆သန်း(၃.၅၀)ရာခိုင်နှုန်း တိုးလာပါသည်။ တိုးလာရသည့်အဓိကအကြောင်းမှာ ဘဏ်၏ချေးငွေဖြင့်ဆောင်ရွက်နေသောစီးပွားရေး လုပ်ငန်း များပြန်လည်လည်ပတ်လာသောကြောင့်ဖြစ်ပါသည်။ ထို့အပြင်အချို့ချေးငွေကြွေးကျန်များလည်းပြန်လည်ရရှိ သောကြောင့်ဖြစ်ပါသည်။

(ခ) အခြားဝင်ငွေများ(Other Income)

ဘဏ်၏ အတိုးဝင်ငွေအပြင် အခြားဝင်ငွေများဖြစ်ကြသော ဝန်ဆောင်စရိတ်ရငွေများ၊ မီးအာမခံကော်မရှင်နှင့် ငွေလွှဲလုပ်ငန်းရငွေစသည့် ဝင်ငွေများမှာ ယခင်နှစ်အလားတူကာလထက် ငွေပမာဏကျပ်(၄၀၂၂.၂၄)သန်း (၉၅.၉၁)ရာခိုင်နှုန်းလျော့နည်းရရှိခဲ့ပါသည်။ လျော့နည်းရသည့် အဓိကအကြောင်းမှာ ဘဏ္ဍာရေးနှစ်ကုန်ကာလ အပြောင်းအလဲကြောင့် ယခင်နှစ် နိုင်ငံခြားငွေတန်ဖိုးပြန်လည်သင့်ခြင်းမှရငွေ (Exchange Gain) ယခုနှစ်တွင် မရရှိသောကြောင့် ဖြစ်ပါသည်။

ရှင်းလင်းချက်	၁.၄.၂၀၂၂ မှ ၃၀.၉.၂၀၂၂	၁.၄.၂၀၂၁ မှ ၃၀.၉.၂၀၂၁	ခြားနားချက် အတိုး/အလျော့	ရာခိုင်နှုန်း
အတိုးဝင်ငွေ	၆,၃၄၈.၉၇	၆,၁၃၄.၀၁	၂၁၄.၉၆	၃.၅၀
အခြားဝင်ငွေ	၁၇၁.၄၆	၄,၁၉၃.၇၀	(၄,၀၂၂.၂၄)	(၉၅.၉၁)

အသုံးစရိတ်များ(Expenses)

(ဂ) အပ်ငွေပေါ်ပေးရသော အတိုးစရိတ်(Interest Expenses)များ

ဘဏ်အပ်ငွေများအပေါ် ပေးသောအတိုးစရိတ်များ (Interest Expenses) မှာလည်း ယခင် ဘဏ္ဍာရေးနှစ် အလားတူကာလထက် (၉.၁၉)ရာခိုင်နှုန်း လျော့နည်းပါသည်။ ယင်းသို့ လျော့နည်းခြင်းမှာ အပ်ငွေ ပမာဏ (၁၂.၉၇)ရာခိုင်နှုန်း လျော့နည်းသွားသောကြောင့်ဖြစ်ပါသည်။

(ဃ) စီမံခန့်ခွဲမှုစရိတ်များ(Operating Expenses)

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် အသုံးစရိတ်(Operating Expenses)အပိုင်းတွင် ဝန်ထမ်းစရိတ်များ(Personnel Expenses)ကို(၂၇.၂၇)ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့သော်လည်း အထွေထွေနှင့် စီမံခန့်ခွဲမှုစရိတ်(General & Administrative Expenses)များတွင် (၅၈.၇၂)ရာခိုင်နှုန်းခန့် လျော့နည်းသုံးစွဲခဲ့ပါသည်။ထိုသို့လျော့နည်းခြင်းမှာပြင်ပစာရင်းစစ်အဖွဲ့(၂၀၁၉-၂၀၂၀)၏အကြံပြုချက်အရ အသုံးမပြုတော့သည့် ဘဏ် Software တန်ဖိုးများကို ဘဏ်၏ရပိုင်ခွင့် Asset စာရင်းမှပယ်ဖျက်ခဲ့သောကြောင့်ဖြစ်ပါသည်။ (Intangible Asset များ Write-off ပြုလုပ်ခြင်းဖြစ်ပါသည်။)

ရှင်းလင်းချက်	၁.၄.၂၀၂၂ မှ ၃၀.၉.၂၀၂၂	၁.၄.၂၀၂၁ မှ ၃၀.၉.၂၀၂၁	ခြားနားချက် အတိုး/အလျော့	ရာခိုင်နှုန်း
အပ်ငွေပမာဏ	၁၃၂,၇၀၈.၁၂	၁၅၂,၄၇၉.၆၈	(၁၉,၇၇၁.၅၆)	(၁၂.၉၇)
အပ်ငွေပေါ်ပေးရသည့်အတိုး	၃,၁၁၂.၆၂	၃,၄၂၇.၅၆	(၃၁၄.၉၄)	(၉.၁၉)
လစာနှင့်စရိတ်များ	၁,၅၁၃.၃၁	၁,၁၈၉.၀၄	၃၂၄.၂၇	၂၇.၂၇
အထွေထွေစီမံ ခန့်ခွဲမှုစရိတ်များ	၇၁၉.၄၆	၁,၇၄၃.၀၄	(၁,၀၂၃.၅၈)	(၅၈.၇၂)

၂။ ဘဏ္ဍာရေးအခြေအနေရှင်းတမ်း(Statement of Financial Position)

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၃၀-၉-၂၀၂၂ ရက်နေ့ရှိ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်ဝက်အခြေအနေရှင်းတမ်း (Statement of Financial Position as at 30 September 2022) (Unaudited)အပေါ် ဘဏ်စီမံခန့်ခွဲရေးအဖွဲ့မှ အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) ရရန်ပိုင်ခွင့်များ(Assets)

(၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်ဝက်(၃၀-၉-၂၀၂၂)နေ့ရှိ ဘဏ်၏ ငွေသားနှင့် ငွေသားကဲ့သို့ တန်ဖိုးတူ ရပိုင်ခွင့်များ (Cash & Cash equivalents)မှာ ယခင်နှစ် ဘဏ္ဍာရေးနှစ်နှင့် အလားတူကာလထက် (၇.၂၈)ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ ဖြစ်ပါသည်။ချေးငွေနှင့် ရရန်ရှိများ(Loans and receivables)သည် ယခင်နှစ်အလားတူ ကာလထက် (၁၂.၉၂)ရာခိုင်နှုန်း လျော့နည်းသွားပါသည်။ စုစုပေါင်းရရန်ပိုင်ခွင့် (Total Assets)များမှာ ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလထက် (၈.၀၄)ရာခိုင်နှုန်းလျော့နည်းခဲ့သည်။

အစုရှင်များ၏ ပိုင်ဆိုင်ခွင့်(Equity)

(ခ) အစုရှင်များ၏ပိုင်ဆိုင်ခွင့်(Equity)တွင် ဥပဒေအရ လျာထားသီးသန့်ရန်ပုံငွေ(Statutory reserve)မှာ ယခင် ဘဏ္ဍာရေးနှစ်အလားတူကာလထက် (၂.၀၉)ရာခိုင်နှုန်း ပိုမိုများလာပါသည်။ မခွဲဝေရသေးသည့် နှုတ်ချန်ထား သည့်ဝင်ငွေစာရင်း(Retained Earning)မှာ ယခင်နှစ်အလားတူကာလထက် လက်ကျန်မှာ ကျပ်၁၈၈၆.၄၀သန်း၊ (၃၆.၉၉) ရာခိုင်နှုန်း တိုးလာပါသည်။

ရှင်းလင်းချက်	၁.၄.၂၀၂၂ မှ ၃၀.၉.၂၀၂၂	၁.၄.၂၀၂၁ မှ ၃၀.၉.၂၀၂၁	ခြားနားချက် အတိုး/အလျော့	ရာခိုင်နှုန်း
(က) ငွေသားနှင့်ငွေသား ကဲ့သို့ရပိုင်ခွင့်များ	၃၃,၅၈၄.၂၈	၃၆,၂၂၁.၉၇	(၂,၆၃၇.၆၉)	(၇.၂၈)
Loans & Advance	၁၀၁၆၄၇.၃၆	၁၁၆,၇၃၃.၀၇	(၁၅,၀၈၅.၇၁)	(၁၂.၉၂)
Total Assets	၂၀၉,၁၉၁.၀၈	၂၂၇,၄၉၂.၄၅	(၁၈,၃၀၁.၃၇)	(၈.၀၄)
(ခ) Statutory Reserve	၁၇,၆၅၆.၆၀	၁၇,၂၉၅.၅၈	၃၆၁.၀၂	၂.၀၉
Retained Earning	၆,၉၈၅.၉၅	၅,၀၉၉.၅၅	၁,၈၈၆.၄၀	၃၆.၉၉

နိဂုံးချုပ်အားဖြင့်တင်ပြရလျှင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၏ နှစ်ဝက် ပထမ(၆)လကာလတွင် အခက်အခဲများကြားမှ ဒါရိုက်တာအဖွဲ့သည် ဘဏ်လုပ်ငန်းများကို ပုံမှန်နီးပါး လည်ပတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဘဏ်လုပ်ငန်းများကို ခေတ်မီ Digital Banking ဘဏ်လုပ်ငန်းစနစ်သို့ ပြောင်းနိုင်ရန်လည်း တစ်ဖက်မှဆက်လက် ဆောင်ရွက်လျက် ရှိပါ သည်။အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid-19 ကပ်ရောဂါ ကာလအလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူ လည်ပတ်လာစေနိုင်ရေးအတွက် ချေးငွေချေးထားသူများမှ အတိုး-အရင်း ပေးသွင်းရမည့်ရက်များကို တတ်နိုင်သမျှ ရွှေ့ဆိုင်းပေးခြင်းဘဏ်လုပ်ငန်းများကို ခေတ်မီအောင် တိုးချဲ့ရန် နှင့် ဘဏ်ခွဲများတိုးချဲ့ဖွင့်လှစ်ရန်ဆောင်ရွက်နေခြင်း၊ ဝင်ငွေမကျဆင်းစေရန်နှင့် ချေးငွေကြွေးကျန်များ မဖြစ်စေရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ ဒါရိုက်တာအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့တို့မှ ပထမပုဂ္ဂလိကဘဏ် ရေရှည် တည်တံ့ပြီး တိုးတက်စေရန် အစဉ်အမြဲစဉ်းစား၍ စီမံဆောင်ရွက်လျက်ရှိပါသည်။

ဒါရိုက်တာအဖွဲ့
ပထမပုဂ္ဂလိကဘဏ်လီမိတက်